

NIKHAT SUNG KA RIAN

သားသားလေးရဲ့ တစ်နှုနာ





Mawpan te ah ka tho ih,
ka hmai ka phiahtia.

နံနက်စောစောထကာရယ်၊ မျက်နှာသစ်ပွဲမယ်။



J

Ha Ჰhuah hnuk ah hnipuan thleng,
thaithawh awk a za.

သွားတိုက်ပြီးရင်အဝတ်လဲ၊ မနက်စာကိုစားမယ်ကွယ်။




Zal mawite baitia in,
tlawnginn la ka tat.

လွယ်အိတ်ကလေးလွယ်ကာရယ်၊ ကျောင်းကိုသွားတော့မယ်။



Sayamah ih ca zirhmi,
thaten cing keng in.

ဆရာမသင်ပေးတဲ့စာများ၊ သားသား မှတ်သားထား။



Rualpi, hawipi, kompi ḥha,
daw leh remten kan komtia.

သူငယ်ချင်းများနဲ့ ပေါင်းသင်းတာ၊ ချစ်ခင်ရင်းနှီးစွာ။



Zong zuang hang zuang kan
lekkhat, a nuam kan ti vek.

ပြေးကာဆွဲကာ ကစားရာ အားလုံးပြီးဖျော်ကြ။



Tlawng တုမ် ကိုလိုက် အနတ် အာ,
တဲ့လား တုမ် အ ဇာ.

ကျောင်းဆင်းခေါင်းလောင်းထိုးတဲ့ခါ။ အိမ်ပြန်ရတော့မှာ။



Mivak, keh vorh zo thah in,
ralring tein inn ka tlung.

အိမ်ပြန်လမ်းမှာသတိထား၊ ဘယ်လာကြည့်ကာသွား။




Inn la ah khaw, nu le pa' rian,
bon ve ka daw.

အိမ်ကိုရောက်လို့ မိဘကို၊ သားသားကူညီလို့။



Kholtiak hnuk in zaanriah aw,
uk hnukah ka ca ka zo.

ရေချိုးပြီးကာ ထမင်းစား၊ ပြီးမှတာဖတ်ထား။



Met vel thok ah ha hnawt thok,
Thla khaw cam rih thok.

ညအိပ်ခါနီး သွားတိုက်ကာ၊ ဘုရားဝတ်ပြော။

၂၁



JJ

Nikhat sung rian uk ing ee,
mettia hliarhlo vel ing ee.

သားရဲ့တစ်နေ့တာကုန်လွန်သွား၊ အိပ်ရေး၀၀အိပ်မယ်ဖျာ။



JG



ခိုလ်ဆိမ်း စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

